

**လူမှုဖူလုံရေးအကျိုးခံစားခွင့်များ လျှောက်ထားရာတွင် ယူဆောင်လာရမည့်
အထောက်အထားများနှင့် စာရွက်စာတမ်းများ**

(၁) အလုပ်ဌာနမှတ်ပုံတင်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ (စတင်လုပ်ကိုင်သည့် ရက် ပေါင်း ၃၀ ရက် အတွင်း)

- အလုပ်ဌာနမှတ်ပုံတင်ပုံစံ(၁)၊
- အလုပ်သမားများစာရင်း(လုပ်ခလစာစာရင်းနှင့်အတူ)ပုံစံ(၁-က)၊
- လုပ်ငန်းလိုင်စင်မိတ္တူ။

(၂) အလုပ်သမားများ မှတ်ပုံတင်ရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ (အလုပ်သမားခန့် အပ်ပြီး ၁၀ ရက်အတွင်း)

- အလုပ်သမားမှတ်ပုံတင်ပုံစံ (ပုံစံ ၂) ကို ရုံးခွဲများမှ ယူဆောင်ဖြည့်စွက်ရန်
- ကျန်းမာကြောင်းထောက်ခံချက် (ဆန္ဒအလျောက် စတင်အာမခံထားသူများအတွက်သာ)

(၃) ထည့်ဝင်ကြေးပေးသွင်းရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ (သက်ဆိုင်ရာလ ကုန်ဆုံးပြီး နောက် (၁၅) ရက်အတွင်း)

- လစဉ်ထည့်ဝင်ကြေးပေးသွင်းငွေစာရင်း ပုံစံ - ၁၃ တွင် ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ မြို့နယ်လူမှုဖူလုံရေးရုံး (သို့မဟုတ်)
- ဘဏ်သွင်းချလံနှင့်အတူ မြို့နယ်လူမှုဖူလုံရေးရုံးမှဖွင့်လှစ်ထားသော ဘဏ်စာရင်းသို့ ပေးသွင်းရန် (အလုပ်သမား ၅၀ ဦးနှင့် အထက်ဖြစ်ပါက လူမှုဖူလုံရေးအဖွဲ့မှ ချမှတ်ထားသည့် Excel Format တွင် ဖြည့်စွက်၍ CD ဖြင့် Soft Copy ယူဆောင်လာရန် နှင့် အလုပ်သမား ၅၀ ဦးအောက်ဖြစ်ပါက Hard Copy ဖြင့် ယူဆောင်လာရန်)

(အလုပ်သမား ၅၀ ဦးအောက်ဖြစ်ပါကလည်း Excel Format တွင် ဖြည့်စွက်နိုင်ပါက CD ဖြင့် Soft Copy ယူဆောင်လာနိုင်ပါသည်)

(၄) မကျန်းမာမှုအတွက်ဆေးကုသမှုခံယူခွင့်ရန်အတွက် လိုအပ်သည့်စာရွက်စာတမ်းများ

- လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား
- အာမခံစိစစ်ရေးကတ်ပြား မရရှိသေးသူဖြစ်ပါက လူမှုဖူလုံရေးအဖွဲ့တွင် အာမခံထားပြီး ထည့်ဝင်ကြေးပေးသွင်း နေသူဖြစ်ကြောင်း အလုပ်ရှင်၏ ထောက်ခံစာ

(၅) မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့် လျှောက်ထားရာတွင်လိုအပ်သည့် အထောက်အထားများ

- မကျန်းမာမှုအကျိုးခံစားခွင့် တောင်းခံလွှာ (ပုံစံ ၁၅/၁၆)
- ဆရာဝန်မှဆေးခွင့်ပေးသည့်ဆေးလက်မှတ်ပုံစံ၊ (ဆ-၁)
 သတိပြုရန် - လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ငွေကြေးအကျိုးခံစားခွင့် ထုတ်ယူ
 သည့်အခါ ယူဆောင်လာပါရန်)

(၆) မီးဖွားမှုဆိုင်ရာငွေကြေးခံစားခွင့် (မီးဖွားမှု၊ ကိုယ်ဝန်လျော့မှုနှင့် မီးဖွားစရိတ်) လျှောက်ထား
ရာတွင် လိုအပ်သည့် အထောက်အထားများ

- မီးဖွားမှုနှင့် မီးဖွားစရိတ်တောင်းခံလွှာ (ပုံစံ ၁၇/၁၈)
- လူမှုဖူလုံရေးဆရာဝန်မှထုတ်ပေးသည့် မီးဖွားမိနှင့်မီးဖွားပြီးဆေးလက်မှတ်ပုံစံ(ဆ-၂)
- မွေးစာရင်းမိတ္တူ
 သတိပြုရန် - (၁) လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ငွေထုတ်ယူသည့်အခါ
 ယူဆောင် လာရန်)
 (၂) ငွေထုတ်ယူမည့်သူ၏ မှတ်ပုံတင်မူရင်း (ငွေထုတ်ယူသည့်အခါ
 ယူဆောင်လာရန်)

(၇) ဖခင်ဘဝဖြစ်မှုငွေကြေး အကျိုးခံစားခွင့်နှင့် ဖခင်ဘဝဖြစ်မှုစရိတ်အကျိုးခံစားခွင့် ထုတ်ယူ
ရာတွင် လိုအပ်သည့်အထောက်အထားများ

- ဖခင်ဘဝဖြစ်မှုအကျိုးခံစားခွင့်နှင့် မီးဖွားစရိတ် တောင်းဆိုလွှာနှင့် အလုပ်ရှင်ထံမှ
 အကြောင်းကြားစာ (ပုံစံ ၁၉/၂၀)
- ဖခင်ဘဝအကျိုးခံစားခွင့်ဆိုင်ရာဆေးသက်သေခံလက်မှတ် (ဆ-၂)
- အိမ်ထောင်စုဇယား၊ မွေးစာရင်းမိတ္တူ
 သတိပြုရန် - လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ငွေထုတ်ယူသည့်အခါ ယူဆောင်
 လာရန်)

(၈) ဆေးကုသမှုခံယူသည့်အတွက် ခရီးစရိတ်များထုတ်ယူရာတွင် လိုအပ်သည့် အထောက်အထားများ

- သက်ဆိုင်ရာလူမှုဖူလုံရေးဆေးခန်းမှ ဆေးရုံသို့ လွှဲပြောင်းပေးသည့် အကြောင်း ကြားစာ၊
- ယာဉ်စီးလက်မှတ်၊ (ကား/လေယာဉ်/ရထားလက်မှတ်)
- ခရီးစဉ်အတွက် မည်သည့်နေရာတွင်မှ ခရီးစရိတ်ထုတ်ယူထားခြင်းမရှိကြောင်း ဆေးရုံ မှ ထုတ်ပေးသည့်ထောက်ခံချက်၊

သတိပြုရန် - လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ငွေထုတ်ယူသည့်အခါ ယူဆောင်လာရန်)

(၉) ဆေးဝါးဝယ်ယူရသည့်အတွက် ဆေးဖိုးကုန်ကျစရိတ်များပြန်လည်ထုတ်ပေးခြင်း

- လူနာ၏ ဆေးဖိုးလျှောက်လွှာ
- အလုပ်ရှင်၏ ထောက်ခံစာ
- ဆေးရုံတက်ရပါကဆေးရုံတက်/ဆင်းလက်မှတ်များ
- သက်ဆိုင်ရာဆရာဝန်၏ ဆေးကုသပေးထားသည့်ဆေးကုသမှုမှတ်တမ်း၊
- ဆေးဝယ်ပြေစာမူရင်း (ဆေးဝယ်ပြေစာများတွင် ဆေးကုသမှုပေးသည့်ဆရာဝန်/လူမှုဖူလုံရေးတာဝန်ခံ ဆရာဝန်၏ ထောက်ခံချက်လက်မှတ်)
- သက်ဆိုင်ရာလူမှုဖူလုံရေးဆေးခန်းဆရာဝန်၏ ထောက်ခံချက်။

သတိပြုရန် - လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ငွေထုတ်ယူသည့်အခါ ယူဆောင်လာရန်)

(၁၀) နာရေးစရိတ်လျှောက်ထားရာတွင် လိုအပ်သည့်အထောက်အထားများ

- ကျန်ရစ်သူမိသားစု၏နာရေးစရိတ်တောင်းခံလွှာပုံစံ (၂၁/၂၂)
- လူမှုဖူလုံရေးဆေးခန်းမှထုတ်ပေးသည့်သေစာရင်းပုံစံ(ဆ-၄)
- သင်္ချိုင်းလက်မှတ် (သို့မဟုတ်) ရပ်ကွက်ထောက်ခံစာ၊
- နာရေးစရိတ်ထုတ်ယူရန်ခိုင်လုံသည့်အထောက်အထား (အိမ်ထောင်စုဇယား)။

သတိပြုရန် - (၁) သေဆုံးသူ၏အာမခံစိစစ်ရေးကတ်ပြား (ငွေထုတ်ယူသည့်အခါ ယူဆောင်လာရန်)

(၂) ငွေထုတ်ယူမည့်သူ၏မှတ်ပုံတင်မှုရင်း (ငွေထုတ်ယူသည့်အခါ
ယူဆောင်လာရန်)

(၁၁) ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်တောင်းခံရာတွင် လိုအပ်သည့် အထောက်အထားများ

- အလုပ်တွင်ထိခိုက်မှုအစီရင်ခံစာပုံစံ (၃၆,၃၇) (ထိခိုက်မှုဖြစ်ပြီး ၂၄ နာရီအတွင်း တင်ပြရန်)
- ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်တောင်းခံလွှာပုံစံ (ပုံစံ-၃၉)
- သက်ဆိုင်ရာဆရာဝန်မှဆေးကုသမှုပေးထားသည့်ယာယီမသန်စွမ်းမှုဆေးလက်မှတ်၊
(ဆ-၁)

သတိပြုရန် - (၁) လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ငွေထုတ်ယူသည့်အခါ
ယူဆောင်လာရန်)

(၂) ငွေထုတ်ယူမည့်သူ၏ မှတ်ပုံတင်မှုရင်း (ငွေထုတ်ယူသည့်အခါ
ယူဆောင်လာရန်)

(၁၂) အမြဲတမ်းမသန်စွမ်းမှုငွေကြေးအကျိုးခံစားခွင့်လျှောက်ထားရာတွင် လိုအပ်သည့် အထောက်အထားများ

- အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် တောင်းဆိုလွှာပုံစံ (ပုံစံ - ၄၀)
- ဆရာဝန်၏ နောက်ဆုံးဆေးခွင့်ပေးထားသည့် ဆေးစာ (Final MC) (ဆ-၁)
- လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်း အတည်ပြုသတ်မှတ်အကြောင်းကြားစာ (လုပ်အားဆုံးရှုံးမှု
ရာခိုင်နှုန်းအတည်ပြုသတ်မှတ်ပြီးပါက ငွေထုတ်ယူသည့်အခါ ယူဆောင် လာရန်)

သတိပြုရန် - (၁) လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (ငွေထုတ်ယူသည့်အခါ
ယူဆောင်လာရန်)

(၂) ငွေထုတ်ယူမည့်သူ၏ မှတ်ပုံတင်မှုရင်း (ငွေထုတ်ယူသည့်အခါ
ယူဆောင်လာရန်)

(၁၃) ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ယူရာတွင် လိုအပ်သည့်အထောက်အထားများ

- အလုပ်တွင်ထိခိုက်မှုအစီရင်ခံစာ(ပုံစံ-၃၆၊ ၃၇) (ထိခိုက်မှုဖြစ်ပြီး ၂၄နာရီအတွင်း တင်ပြရန်)
- ကျန်ရစ်သူအကျိုးခံစားခွင့်တောင်းဆိုလွှာ (ပုံစံ- ၄၁၊ ၄၂)
- တာဝန်ချထားမှုမှတ်တမ်းဇယား
- သေဆုံးမှုလက်မှတ် (သို့မဟုတ်) မှုခင်းဆရာဝန်၏ ရင်ခွဲစစ်ဆေးချက်
- သင်္ချိုင်းလက်မှတ် (သို့မဟုတ်) ရပ်ကွက်ထောက်ခံစာ၊
- သေဆုံးသူ၏ လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (သို့) အာမခံအမှတ်
- အိမ်ထောင်စုဇယားမိတ္တူ(သို့မဟုတ်)အကျိုးခံစားခွင့်ရထိုက်သူဖြစ်ကြောင်း

အထောက်အထား

သတိပြုရန် - ငွေထုတ်ယူမည့်သူ၏ မှတ်ပုံတင်မူရင်း (ငွေထုတ်ယူသည့်အခါ ယူဆောင်လာရန်)

(၁၄) အငြိမ်းစားယူပြီးနောက် ဆေးကုသမှုဆက်လက်ခံယူခွင့် လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ

- ကာယကံရှင်၏ ကိုယ်တိုင်ရေးလျှောက်လွှာ
- လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြား (မိတ္တူ)
- နောက်ဆုံးလုပ်ကိုင်ခဲ့သော ဌာန၏ ထည့်ဝင်ကြေးကာလ ထောက်ခံချက်
- နောက်ဆုံးလုပ်ကိုင်ခဲ့သော အလုပ်ဌာနမှ လုပ်ဖော်ကိုင်ဖက် (၂) ဦး၏ ထောက်ခံချက်
- ပင်စင်အမိန့်စာ (သို့မဟုတ်) လုပ်ငန်းခွင်မှအနားယူကြောင်း အလုပ်ရှင်၏ထောက်ခံချက်

(၁၅) တစ်နှစ်အောက်ကလေး မွေးစားမှုလျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ

- ကာယကံရှင်၏ ကိုယ်တိုင်ရေးလျှောက်လွှာ
- တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင် မွေးစားထားကြောင်း စာချုပ်စာတမ်း အထောက်အထား
- မွေးစားကလေး၏ အသက်တစ်နှစ်မပြည့်သေးကြောင်း ခိုင်လုံသော အထောက်အထား (မွေးစာရင်း) သို့မဟုတ် ကျွမ်းကျင်သူဆရာဝန်၏ စစ်ဆေးထောက်ခံချက်

သတိပြုရန် - ငွေထုတ်ယူမည့်သူ၏ မှတ်ပုံတင်မူရင်း (ငွေထုတ်ယူသည့်အခါ ယူဆောင်လာရန်)